

၁။ မြှော်မြှော် ပါ။ <lo yna:> 表示“抱着……愿望”
(无把握时用): ကိုကျော်သိန်းကိုတွေ့လို့ဖွေ့ဌားမျက်စီကား၏ရှား
နေပြန်သည်။ 他又向四处看看, 希望能看到哥觉登。 /
ရောဂါပျောက်လိုပျောက်ဌားဒီဆေးကိုစားနေတယ်။ 我抱着治好
病的愿望, 正在吃这种药。

၃၇၄ နား ၁ <lo ngwei> 【经】赤字, 逆差

၃၇၅ နား ၂ <lo ngwei pya:> 出现逆差, 出现赤字: နှင့်
ဌားငွေ့ဝင်ငွေ့ထွက်စာရင်းများ၏ ~ လာသည်။ 外汇收支出现
逆差。

၃၇၆ နား ၃ <lo ta' ya:> 要啥有啥: ~ စုတ်တံ့ ပေါ်တဲ့ 神笔 / ဘူး
ဘယာ ~ တဲ့ဘဝဲ။ 他的生活是很如意的(要啥有啥)。
၃၇၇ နား ၄ <lo do: po shaw:> 多退少补; 调整: ငွေ့
ဌားယူယူသွားပါ ~ လုပ်တာပေါ်။ 你拿五十元钱去, 多退少
补呗! / ဤစိမိန်မှာမူးကြမ်းများဖြစ်၍ ~ လုပ်နိုင်ပါသည်။ 这
计划仅仅是个草案可以调整。

၃၇၈ နား ၅ <lo dun:> (古)欲望

၃၇၉ နား ၆ <lo bat> = ၃၇၁

၃၈၀ နား ၇ <lo ba:> 贪欲, 欲望

၃၈၁ နား ၈ <lo ban:> 欲望

၃၈၂ နား ၉ <lo ban: kyi:> 贪婪, 贪心

၃၈၃ နား ၁၀ <lo mi myo:> 洛美(多哥首都)

၃၈၄ နား ၁၁ <lo me> 欲望

၃၈၅ နား ၁၂ <lo me lo daun:> = ၃၈၆ မှုမယ်မယ်

၃၈၆ မှုမယ်မယ် နား ၁၃ <lo me m-ta:> 应有尽有: ပွဲည်းဗွဲဗျား ~
ပြည့်စုတ်များသည်။ 物质财富应有尽有, 非常富裕。

၃၈၇ မှုမယ်မယ် နား ၁၄ <lo ya' me ya:> 有备无患地: ရေးသွားတဲ့အခါ
~ ငွေ့များများယူသွားရတယ်။ 出门时要多带点钱以备万
一。

၃၈၈ မှုမယ်မယ် နား ၁၅ <lo ya' me ya:> = ၃၈၉ မှုမယ်မယ်

၃၈၉ မှုမယ်မယ် နား ၁၆ <lo ya m-ta:> = ၃၉၀ မှုမယ်မယ်

၃၉၀ မှုမယ်မယ် နား ၁၇ <lo ya thon: tat m-ha:> 机动团

၃၉၁ မှုမယ်မယ် နား ၁၈ <lo yin:> 根本的意思, 原意, 要点: တိတိရှုံးရှုံးနှင့်
~ ကိုသာရေးသားသည်။ 写得言简意赅。

၃၉၂ မှုမယ်မယ် နား ၁၉ <lo yin: zwe:> = ၃၉၃ မှုမယ်မယ်

၃၉၃ မှုမယ်မယ် နား ၂၀ <lo yin: a-khyout> 要点

၃၉၄ မှုမယ်မယ် နား ၂၁ <lo yin: a-deit be:> 要点

၃၉၅ မှုမယ်မယ် နား ၂၂ <lo yat> 欲望

၃၉၆ မှုမယ်မယ် နား ၂၃ <lo la:> ①需要, 想要: ဗျာဗဟုသာ ~ တောင့်
ကြော်သည်။ 渴望获得知识。②喜欢, 拥护: ~ သူကများ၏
မ ~ သူကအနည်းဆုံးပြစ်ပါသည်။ 多数人拥护, 反对的人是少
数。/ ~ သူ 同情者, 拥护者 / မ ~ အပ်သောသူ 不受欢迎
的人

၃၉၇ မှုမယ်မယ် နား ၂၄ <lo la: gyet> 愿望, 要求: အလုပ်သမားများ၏
~ 工人们的要求

လိုလေသေးမရှိ ကဝါ <lo lei dhei: m-shi> 无微不至, 周到,
应有尽有: ပြည့်ခံ့အတွက် ~ ပြင်ဆင်ထား၏။ 为招待会做了
充分的准备。/ ~ စောင့်ရွှောက်ပြုစပါတယ်။ 无微不至
地照顾。

လိုလို I နား ၂ <lo lo> 傈僳族(彝族) II နား ၃ <lo lo> 似乎是,
几乎: နောက်တိုင်း ~ ပင်မိုးရွှာသည်။ 几乎每天都下雨。/ ခေါ်
က ~ မှားကြောပဲ။ 几乎经常要错。/ ဆရာဝန် ~ ဘာ ~
လူတယောက် 一个医生模样的人

လိုလိုချင်ချင် ကဝါ <lo lo khyin gyin> 真诚地, 渴望: ဆော်
စုံပါတဲ့ ~ ပြောသည်။ 他真诚地说请批评指正。/ ပညာ ~
သင်တဲ့ကျောင်းသား 渴望学习知识的学生
လိုလိမည်မည်/လိုလိမယ်မယ် ကဝါ <lo lo me me> 有备无患地,
နောက်ထို ~ ငွေ့သွေးရေးလေသာကုံးချင်လို့။ 想再让他寄三百元
来备用。/ ~ ဆရာဝန်ကိုအသင်ဆင့်ခေါ်ထားယင်ကောင်းမှာပဲ။
还是先请医生来有个准备吧。

လိုလိုလားလား ကဝါ <lo lo la: la:> = လိုလိုချင်ချင်

လိုလို I နား ၄ <lo lun:> 欲望 II ကဝါ <lo lun:> (古)自愿
地, 按自己意愿

လိုးး နား ၅ <lo dhi:> (罕)欲望

လိုးးလိုမယ် ကဝါ <lo dhon: lo me> = လိုလိုမည်မည်

လိုအင် နား ၆ <lo in> 愿望

လိုအင်ဆန္ဒ နား ၇ <lo in hsan da:> 愿望

လိုအင်ဆတ် ကဝါ <lo in m-ta:> = လိုမယ်မယ်

လိုအပ် ကဝါ <lo at> 需要, 有必要: နေ့ဖို့အမိတ်ဆက် ~ သည်။
需要一幢住房。/ သုံးငွေ့ ~ သည်။ 需要钱花。

လိုအပ်ချက် နား ၈ <lo at khyet> 需要, 愿望, 要求

လိုး ကဝါ <lo:> (粗)性交

လိုးရှင်း နား ၉ <lo: shin:> [英] lotion] 【医】洗涤液, 洗涤剂

လဲ I မား ၁ <lan> 度: စာ ~ လောက်ရှိတဲ့ပြေ 一庹长的蛇 /
တမိုက်ပြတဲ့ ~ မြော် (成)举一反三 / တနောက် ~ ပုဂံဘယ်
ရွှေ့ခဲ့လဲ။ (成)有志者事竟成 II ကဝါ <lan> ①把牲口
拴在草地里让它吃草: နှားကိုရှိုးရှုံးရည်နှင့် ~ ထားသည်။
用长绳把牛拴在草地里让它吃草。②以庹为单位丈
量: သည်ကြိုးဘယ်လောက်ရှုံးသည်ကို ~ မေးပါ။ 量量这绳子
有几庹?

လဲကြိုး နား ၂ <lan gyo:> 以庹为单位丈量时用的绳子

လဲကြိုးက နား ၃ <lan kyout> 捏造

လဲကြိုးသင်း နား ၄ <lan kyout dh-din:> 谎言, 谣言

လဲက္ခတ်တိုး နား ၅ <lan kut ti> 遮羞布, 三角裤

လဲချား နား ၆ <lan khya:> = လန်ချား

လဲစားထား ကဝါ <lan za: hta:> 把牲口拴在草地里吃草

လဲတာ နား ၇ <lan ta> 庚

လဲပါး နား ၈ <lan ba:> 一种很深的大口缸

လဲပါးအိုး နား ၉ <lan ba: o:> = လဲပါး